


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်





ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ပြည်သူ့အတွက်
ဒုတိယ (၁) နှစ်တာကာလ (၂၀၁၇-၂၀၁၈)
အကောင်အထည်ဖော်ဆောင်ရွက်မှုများ

ရက်စွဲ။ ၂၀၁၈ ခုနှစ်၊ မေလ (၂၃)ရက်


နေပြည်တော်




အစီရင်ခံစာတင်ပြမှုများ



အစီရင်ခံစာတင်ပြမှုများ



စာရင်းဆိုင်ရာစာတမ်းများ



ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ပြည်သူ့အတွက် ဒုတိယ (၁)နှစ်တာကာလ
(၂၀၁၇-၂၀၁၈) အကောင်အထည်ဖော်ဆောင်ရွက်မှုများ

မျှော်မှန်းချက် (Vision)

ပြည်သူ့အကျိုးစီးပွားကို ကာကွယ်
စောင့်ရှောက်ပေးရေး၊ ပြည်သူ့ဘဏ္ဍာ
စီမံခန့်ခွဲမှု ကောင်းမွန်စေရေး၊ ပြည်သူ့
ဘဏ္ဍာငွေကြေး ထိန်းကျောင်းတည်မတ်
ပေးရေးအတွက် အဓိကတာဝန်ရှိသည်
နှင့်အညီ ထိရောက်စွာ စစ်ဆေး
ဖော်ထုတ်၍ ပြည်သူသို့ အစီရင်ခံခြင်းဖြင့်
ရှင်းလင်းတင်ပြရန် ဖြစ်ပါသည်။



မူဝါဒ (Policy)

စစ်ဆေးခြင်း၏မူဝါဒ
များမှာ ဥပဒေနှင့်
အညီ စာရင်းစစ်
လုပ်ငန်းများအား



ဆောင်ရွက်ခြင်း၊ ဆန်းသစ်တီထွင်မှုများကို
အားပေးခြင်း၊ ပြုပြင်ပြောင်းလဲမှုများကို
မြှင့်တင်ခြင်း နှင့် ပကတိအခြေအနေ
များအား မှန်ကန်စွာ ဆန်းစစ် သုံးသပ်ပြီး
ထိရောက်သည့် ပြုပြင် ပြောင်းလဲမှုများ
ပြုလုပ်ခြင်းတို့ ဖြစ်ပါသည်။



တန်ဖိုးများ
(Core Value)

ရည်မှန်းချက် (Mission)

စစ်ဆေးမှု၏ ရည်မှန်းချက်မှာ
ကောင်းမွန်သော အုပ်ချုပ်မှုစနစ် Good
Governance နှင့် သန့်ရှင်းသော အစိုးရ
Clean Government ပေါ်ပေါက်လာစေရန်
ပြည်သူလူထုဆန္ဒ သဘောထားကို
အလေးထားပြီး စစ်ဆေးရေးလုပ်ငန်း
စဉ်များကို အရည်အသွေးပြည့်မီစွာနှင့်
ထိရောက် အကျိုးရှိစွာ ထမ်းဆောင်သွား
ခြင်းပင် ဖြစ်ပါသည်။

- ◆ ရိုးသားပြောဆိုမှု
- ◆ လွတ်လပ်မှုနှင့် ဓမ္မဓိဌာန်ကျမှု
- ◆ အတတ်ပညာပိုင်းဆိုင်ရာ
ကျွမ်းကျင်မှု
- ◆ လျှို့ဝှက်စောင့်ထိန်းမှု
- ◆ လုံလုံစိုက်ထုတ်၍သတိသမ္မုဇဉ်ဖြင့်
ဆောင်ရွက်မှု
- ◆ ပြည်သူ့အကျိုးစီးပွားကို
ဦးထိပ်တင်၍ ဆောင်ရွက်မှု



**မဟာဗျူဟာ
ရည်မှန်းချက်များ
(Strategic
Goals)**

- ◆ စာရင်းစစ်ချုပ်ရုံးများ၏ နိုင်ငံတကာစံများ ISSAI အခြေပြု စစ်ဆေးရေးလက်စွဲနှင့် လမ်းညွှန်များ ပြုစုထုတ်ပြန်လိုက်နာကျင့်သုံးရန်
- ◆ နိုင်ငံတကာ နိုင်ငံပိုင်ကဏ္ဍစာရင်းစံများ IPSAS သတ်မှတ်ပြဌာန်းနိုင်ရေးနှင့် လိုက်နာကျင့်သုံးနိုင်စေရေး ဆောင်ရွက်ရန်
- ◆ စစ်ဆေးရေးလုပ်ငန်းများ ပိုမိုထိရောက် ကောင်းမွန်စေရန်
- ◆ လူသားအရင်းအမြစ် စီမံခန့်ခွဲမှုနှင့် ဝန်ထမ်းစွမ်းရည်မြှင့်တင်ရန်
- ◆ e-Government System အကောင်အထည်ဖော်ရန်
- ◆ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု ပိုမိုကောင်းမွန်စေရန်
- ◆ INTOSAI, ASOSAI, ASEANSAI Activities များတွင် ပါဝင်ဆောင်ရွက်ခြင်း

**“ပြည်သူ့ဘဏ္ဍာစီမံ ခန့်ခွဲမှု
တိုးတက်ကောင်းမွန်စေရေး
ထိန်းကျောင်းပေး”**

- ◆ သက်ဆိုင်ရာအဖွဲ့အစည်း(သို့) လုပ်ငန်းများမှ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပေးရန်



ပြုပြင်ပြောင်းလဲမှုများ

- ◆ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေ ပြင်ဆင်ခြင်း
- ◆ တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်များနှင့် စာရင်းစစ်အရာရှိများ၏ တာဝန်များကို ပိုမိုအပ်နှင်းခြင်း
- ◆ မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေ ပြင်ဆင်ခြင်း
- ◆ ပြည်သူ့စာရင်းကိုင်များဖျက်ကွက်မှု ဥပဒေ
- ◆ ၂၀၁၈-၂၀၂၂ မဟာဗျူဟာစီမံချက် ရေးဆွဲခြင်း
- ◆ နိုင်ငံတကာစာရင်းစစ်စံများလိုက်နာရန် ကြိုးပမ်းမှုများ
- ◆ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု စနစ် ပြုပြင်ပြောင်းလဲ ဆောင်ရွက်ချက်များ
- ◆ စစ်ဆေးရေးလုပ်ငန်းများ

- စာရင်းစစ်ရုံး (၃၈၇) ရုံး
- ဝန်ထမ်းအင်အား (၆၅၈၃) ဦး
- စစ်ဆေးရမည့်အဖွဲ့အစည်း (၁၅၁၅၁) ခု
- ဘဏ္ဍာရေးစာရင်းစစ်ဆေးခြင်း
- စည်းမျဉ်း/စည်းကမ်း လိုက်နာမှု စစ်ဆေးခြင်း

- လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးခြင်း

- ✓ ခြိုးခြံချွေတာမှု (Economy)
- ✓ အကျိုးသက်ရောက်မှု (Efficiency)
- ✓ ထိရောက်အောင်မြင်မှု (Effectiveness)
- ✓ ကျင့်ဝတ် (Ethics)
- ✓ တန်းတူညီမျှမှု (Equitability)

- ◆ မြန်မာနိုင်ငံစာရင်းကောင်စီ၏ပြုပြင်ပြောင်းလဲဆောင်ရွက်ချက်များ
- ◆ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း၏ ပြောင်းလဲရေးဆောင်ရွက်ချက်များ




**နိုင်ငံတကာ
အဖွဲ့အစည်း
များနှင့် ပူးပေါင်း
ဆောင်ရွက်မှု**

- ◆ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)
- ◆ နော်ဝေနိုင်ငံ
- ◆ ဂျာမနီအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (GIZ)
- ◆ ဥရောပသမဂ္ဂ (EU)

**ပြည်ပသင်တန်းနှင့်အလုပ်ရုံဆွေးနွေးပွဲများ
စေလွှတ်နိုင်မှု**

- ◆ တရုတ်၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ နော်ဝေ၊ ကမ္ဘောဒီးယား၊ ကူဝိတ်၊ လာအို၊ ဖိလစ်ပိုင်၊ ဂျပန်
- ◆ အာဆီယံစာရင်းစစ်ချုပ်ရုံး များအဖွဲ့ အလုပ်ရုံ ဆွေးနွေးပွဲ
- ◆ ကမ္ဘာ့ဘဏ် အကူအညီဖြင့် စာရင်းနှင့် စာရင်းစစ်ကဏ္ဍတွင် စံချိန်စံညွှန်းများနှင့်ကျင့်ဝတ်စည်းကမ်းစည်းမျဉ်းများ လိုက်နာခြင်းအပေါ် လေ့လာချက် အစီရင်ခံစာ



သင်တန်းများဖွင့်လှစ်ပို့ချမှု

- ◆ အခြေခံအလယ်အလတ်အဆင့်မြင့် စာရင်းကိုင်ပညာနှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှု သင်တန်း
- ◆ စာရင်းစစ်ဝန်ထမ်းများ လုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်း
- ◆ လက်မှတ်ရပြည်သူ့စာရင်းကိုင်၊ ဒီပလိုမာစာရင်းကိုင်

လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲနှင့်

ဒေသရုံးများသို့ ကွင်းဆင်းမှု

လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ

(၂၉-၅-၂၀၁၇)

(၃၀-၅-၂၀၁၇)

(၂၃-၁၁-၂၀၁၇)

(၂၄-၁၁-၂၀၁၇)

တွေ့ဆုံပွဲ

(၄-၈-၂၀၁၇)

(၆-၂-၂၀၁၈)

ဒေသရုံးများကွင်းဆင်းခြင်း

◆ ကချင်ပြည်နယ် (၄-၉-၂၀၁၇)

◆ ကရင်ပြည်နယ် (၁၂-၁၂-၂၀၁၇)

◆ မွန်ပြည်နယ် (၁၃-၁၂-၂၀၁၇)

◆ တနင်္သာရီတိုင်းဒေသကြီး

(၁၅-၁၂-၂၀၁၇)

ပြင်ပစာရင်းစစ်လုပ်ငန်း

လုပ်ကိုင်သူပုဂ္ဂိုလ်များ၊ အဖွဲ့ငယ်များသို့

တာဝန်လွှဲအပ်ဆောင်ရွက်ခြင်း

နိုင်ငံတကာ အဖွဲ့အစည်းများ၏ ချေးငွေ/ ထောက်ပံ့ငွေဖြင့်ဆောင်ရွက်သော စီမံကိန်းများ၏စာရင်းများကို မြန်မာနိုင်ငံ စာရင်းကောင်စီဥပဒေပါ ပြဌာန်းချက်နှင့်အညီ လိုအပ်သောလုပ်ထုံးလုပ်နည်း ညွှန်ကြားချက် များ သတ်မှတ်၍ ပြင်ပပုဂ္ဂိုလ်အဖွဲ့အစည်းများ အား စစ်ဆေးရန် တာဝန်လွှဲအပ်ဆောင်ရွက်ပါ သည်။

ပုဂ္ဂလိကဏ္ဍ စာရင်းစစ်များနှင့်

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အကြား

ဆက်စပ်မှု

◆ အစိုးရနှင့် ဖက်စပ်ဆောင်ရွက်သော ကုမ္ပဏီများ၏စာရင်းများကို ပြင်ပစာရင်း စစ်လုပ်ငန်းများက စစ်ဆေးရန် အတွက် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေအရ သက်ဆိုင်ရာဝန်ကြီးဌာနကပြည်ထောင်စု စာရင်းစစ်ချုပ်ထံမှ သဘောထား မှတ်ချက် တောင်းခံလာပါကသဘောထား မှတ်ချက်ပေးခြင်း၊ လိုအပ်သလို လမ်းညွှန် ခြင်း၊ လက်မှတ်ရ ပြည်သူ့ စာရင်းကိုင်နှင့် ကိုယ်ပိုင်စာရင်းကိုင် လုပ်ငန်းလုပ်ကိုင်သူ တို့က စစ်ဆေးထားသည့် ပုဂ္ဂလိက လုပ်ငန်းများ၏ စာရင်းများတွင် နိုင်ငံတော် သို့ ပေးဆောင်ရသည့် အခွန်အခများနှင့် စပ်လျဉ်း၍ လိုအပ်ပါက ထပ်မံ စစ်ဆေး ခြင်း

◆ အာဆီယံနိုင်ငံများအတွင်း ဝန်ဆောင်မှု လုပ်ငန်းများဆိုင်ရာ အပြန်အလှန် အသိ အမှတ်ပြုရေး အစီအစဉ်များ (MRA) အရ အခြားအာဆီယံနိုင်ငံများမှ စာရင်းပညာ ရှင်များသည် မြန်မာနိုင်ငံတွင် စာရင်းစစ် ခြင်း မဟုတ်သော ဝန်ဆောင်မှု လုပ်ငန်း များကိုသာ ဆောင်ရွက်ခွင့်ပြုထားခြင်း

ကျင့်ဝတ်သိက္ခာ



◆ ရိုးသားပြောဆိုမှု (Integrity)၊ ကျွမ်းကျင်မှု (Competence)၊ လုံ့လဝီရိယရှိမှု (Diligence) ၊ လျှို့ဝှက်စောင့်ထိန်းမှု (Confidentiality) နှင့် ပြည်သူ့ အကျိုးစီးပွားထိန်းသိမ်းမှု (Public Interest)

စိန်ခေါ်မှုများ

◆ ဥပဒေနှင့် နည်းဥပဒေအသစ်များ ပြဌာန်းလာခြင်း၊ နိုင်ငံပိုင်ကဏ္ဍ နှင့် ပုဂ္ဂလိကဏ္ဍ စာရင်းစစ်များ အပေါ် အများပြည်သူများ၏ မျှော်မှန်းချက်များ ပိုမိုတိုးမြှင့် လာခြင်း

◆ ပြောင်းလဲလာသည့် ဥပဒေ လိုအပ်ချက်များနှင့်အညီ နည်း ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု၊ အတွေ့အကြုံရှိမှု၊ သတင်းအချက် အလက် နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများ လိုအပ် ခြင်း

◆ စာရင်းစစ်ဆေးခြင်းလုပ်ငန်းများ ကို ထိထိရောက်ရောက်ဆောင် ရွက်နိုင်ရန်အတွက် လူ့စွမ်းအား အရင်းအမြစ် လုံလောက်မှုမရှိ

ခြင်း၊ ဝန်ထမ်းများ၏ လုပ်ငန်း စွမ်းဆောင်ရည် အရည်အသွေး ပြည့်ဝရန် လိုအပ် ခြင်း

◆ အစိုးရဌာန အဖွဲ့အစည်းများ၊ အတတ်ပညာရှင်ဆိုင်ရာ အဖွဲ့ အစည်းများ၊ ပုဂ္ဂလိကဏ္ဍ စာရင်းစစ်များ၊ ဌာနတွင်းစာရင်း စစ်များ၊ မြို့ပြလူထုအဖွဲ့ အစည်း များ ပြည်သူလူထုများ အားလုံး ၏ ပူးပေါင်းပါဝင် ဆောင်ရွက် ရန် လိုအပ်ခြင်း

နိဂုံး

◆ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး သည် ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေပါ အုပ်နှင်းထားသည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် နိုင်ငံအကျိုး၊ ပြည်သူလူထု၏အကျိုးကို ဦးထိပ် ပန်ဆင်ပြီး “ပြည်သူ့ အကျိုးစီးပွား ကို ကာကွယ်မြှင့်တင်နိုင်သည့် အဖွဲ့အစည်းတစ်ရပ်အဖြစ် ရပ် တည်ရန်” မျှော်မှန်းချက်ထားရှိပြီး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏
ပြည်သူ့အတွက် ဒုတိယ(၁)နှစ်တာ ကာလ (၂၀၁၇-၂၀၁၈)
အကောင်အထည်ဖော်ဆောင်ရွက်မှုများ
သတင်းထုတ်ပြန်ချက်

၂၀၁၈ ခုနှစ်၊ မေလ (၂၃) ရက်

၁။ နိုင်ငံတော်အစိုးရ၏ ဒုတိယတစ်နှစ်တာသက်တမ်းကာလအတွင်း ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက ဆောင်ရွက်ခဲ့သည့် ပြုပြင်ပြောင်းလဲ တိုးတက်မှုအခြေအနေများကို ပြည်တွင်း/ ပြည်ပသတင်းမီဒီယာများအား ဖိတ်ကြားပြီး ၂၃-၅-၂၀၁၈ ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၌ သတင်းစာရှင်းလင်းပွဲကျင်းပပြုလုပ်ခြင်းနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ခဲ့ပါသည်။

မျှော်မှန်းချက် (Vision)

၂။ ပြည်သူ့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးရေး၊ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု ကောင်းမွန်စေရေး၊ ပြည်သူ့ဘဏ္ဍာငွေကြေး ထိန်းကျောင်းတည်မတ်ပေးရေးအတွက် အဓိကတာဝန်ရှိသည်နှင့်အညီ ထိရောက်စွာ စစ်ဆေးဖော်ထုတ်၍ ပြည်သူ့သို့ အစီရင်ခံခြင်းဖြင့် ရှင်းလင်းတင်ပြရန် ဖြစ်ပါသည်။

ရည်မှန်းချက် (Mission)

၃။ စစ်ဆေးမှု၏ ရည်မှန်းချက်မှာ ကောင်းမွန်သော အုပ်ချုပ်မှုစနစ် Good Governance နှင့် သန့်ရှင်းသောအစိုးရ Clean Government ပေါ်ပေါက်လာစေရန် ပြည်သူလူထုဆန္ဒသဘောထားကို အလေးထားပြီး စစ်ဆေးရေးလုပ်ငန်းစဉ်များကို အရည်အသွေးပြည့်မီစွာနှင့် ထိရောက်အကျိုးရှိစွာ ထမ်းဆောင်သွားခြင်းပင် ဖြစ်ပါသည်။ အတိုချုပ်အားဖြင့် Monitoring on Modern Public Finance Management ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုတိုးတက်ကောင်းမွန်စေရေး ထိန်းကျောင်းပေး ဖြစ်ပါသည်။

မူဝါဒ (Policy)

၄။ စစ်ဆေးခြင်း၏မူဝါဒများမှာဥပဒေနှင့်အညီ စာရင်းစစ်လုပ်ငန်းများအား ဆောင်ရွက်ခြင်း၊ ဆန်းသစ်တီထွင်မှုများကို အားပေးခြင်း၊ ပြုပြင်ပြောင်းလဲမှုများကို မြှင့်တင်ခြင်းနှင့် ပကတိအခြေအနေများအား မှန်ကန်စွာ ဆန်းစစ်သုံးသပ်ပြီး ထိရောက်သည့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခြင်းတို့ဖြစ်ပါသည်။

တန်ဖိုးများ (Core Value)

၅။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် အောက်ပါတန်ဖိုးများ (Core Value) ကို ဦးထိပ်ထား၍ ဆောင်ရွက်သွားရမည်ဖြစ်ပါသည်-

- (က) ရိုးသားဖြောင့်မတ်မှု
- (ခ) လွတ်လပ်မှုနှင့် ဓမ္မဓိဌာန်ကျမှု
- (ဂ) အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု
- (ဃ) လျှို့ဝှက်စောင့်ထိန်းမှု
- (င) လုံ့လစိုက်ထုတ်၍ သတိသမ္ဗန်ဖြင့် ဆောင်ရွက်မှု
- (စ) ပြည်သူ့အကျိုးစီးပွားကို ဦးထိပ်တင်၍ ဆောင်ရွက်မှု

မဟာဗျူဟာရည်မှန်းချက်များ (Strategic Goals)

၆။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ မဟာဗျူဟာရည်မှန်းချက် ၇ ရပ်ကို အောက်ပါအတိုင်း ချမှတ်ထားပါသည်-

- (က) စာရင်းစစ်ချုပ်ရုံး၏ နိုင်ငံတကာစံများ ISSAI အခြေပြု စစ်ဆေးရေးလက်စွဲနှင့် လမ်းညွှန်များ ပြုစုထုတ်ပြန် လိုက်နာကျင့်သုံးရန်
- (ခ) နိုင်ငံတကာ နိုင်ငံပိုင်ကဏ္ဍစာရင်းစံများ IPSAS သတ်မှတ်ပြဌာန်းနိုင်ရေးနှင့် လိုက်နာကျင့်သုံးနိုင်စေရေး ဆောင်ရွက်ရန်

- (ဂ) စစ်ဆေးရေးလုပ်ငန်းများ ပိုမိုထိရောက်ကောင်းမွန်စေရန်
- (ဃ) လူသားအရင်းအမြစ် စီမံခန့်ခွဲမှုနှင့် ဝန်ထမ်းစွမ်းရည် မြှင့်တင်ရန်
- (င) e-Government System အကောင်အထည်ဖော်ရန်
- (စ) ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု ပိုမိုကောင်းမွန်စေရန်
- (ဆ) INTOSAI, ASOSAI, ASEANSAI Activities များတွင် ပါဝင်ဆောင်ရွက်ခြင်း

ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု တိုးတက်ကောင်းမွန်စေရေး ထိန်းကျောင်းပေးဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်မှုများ

၇။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသည် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေနှင့်အညီ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေပုဒ်မ(၅)အရ နိုင်ငံတော်အရအသုံး စာရင်းများကို စစ်ဆေးရန်မှာ ပြည်ထောင်စုစာရင်းစစ်ချုပ်၏ ပခါန အကျဆုံးတာဝန် ဖြစ်ခဲ့ပါသည်။ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ(၂၀၁၈) အရ နိုင်ငံတော်၏ အရအသုံးစာရင်းများသာမက လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုများကိုပါ စစ်ဆေးရန် ပြင်ဆင်ပြဋ္ဌာန်းခဲ့ပါသည်။

၈။ လုပ်ငန်းဆောင်ရွက်မှုသည် စာရင်းဖြစ်ပေါ်လာခြင်း အကြောင်းရင်းဖြစ်ပါသည်။ စာရင်းကိုသာ အဓိကထား၍ စစ်ဆေးနေရာမှ ပခါနကျသော လုပ်ငန်းကို အလေးပေး၍ စစ်ဆေးဖော်ထုတ်အစီရင်ခံခြင်းဖြင့် အကျိုးကျေးဇူးများစွာရရှိလာပါသည်။ ဤသည်မှာ နိုင်ငံတော်အစိုးရ၏ (၂) နှစ်တာကာလအတွင်း ဖြစ်ထွန်းလာခဲ့သော ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အကြီးမားဆုံးသော ပြုပြင်ပြောင်းလဲမှုဖြစ်ပါသည်။

၉။ ဘဏ္ဍာရေးနှစ်တစ်နှစ်အတွင်း နိုင်ငံသားများထံမှ ကောက်ခံရရှိသော အခွန်ဘဏ္ဍာများ၊ နိုင်ငံ၏ဝင်ငွေများကို နိုင်ငံအကျိုးအတွက် ပြန်လည်အသုံးပြုရာတွင် စရိတ်အသက်သာဆုံး၊ စွမ်းဆောင်ရည်ပြည့်ဝပြီး ထိရောက်အောင်မြင်မှု

အရှိဆုံးဖြစ်အောင် ဆောင်ရွက်နိုင်မှု ရှိမရှိနှင့် နိုင်ငံတော်နှင့်ပြည်သူအတွက် မည်သည့်အတိုင်းအတာပမာဏအထိ အကျိုးသက်ရောက်မှုရှိသည်ကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် စာရင်းစစ်ချုပ်ရုံး အဆင့်ဆင့်တို့က စစ်ဆေးအစီရင်ခံလျက်ရှိပါသည်။

၁၀။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ဒေသစာရင်းစစ်ရုံးအဆင့်ဆင့်တို့သည် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၏စာရင်းများကို ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေပါ ပြဋ္ဌာန်းချက်များ၊ တည်ဆဲဥပဒေ၊ နည်းဥပဒေလုပ်ထုံးလုပ်နည်းများကို စံတိုင်းတာရေးကိရိယာအဖြစ် ကိုင်စွဲ၍ စစ်ဆေးပြီး စစ်ဆေးတွေ့ရှိချက်များကို အစီရင်ခံတင်ပြလျက်ရှိပါသည်။

၁၁။ ဝန်ကြီးဌာန၊ အဖွဲ့အစည်းအသီးသီးတွင် ဘဏ္ဍာရေးစာရင်းရှင်းတမ်းများကို စာရင်းကိုင်များက ပြုစုရေးဆွဲပြီး စီမံခန့်ခွဲရေးပိုင်း၏ အတည်ပြုချက်ဖြင့် ထုတ်ပြန်ပါသည်။ စာရင်းစစ်များက အဆိုပါဘဏ္ဍာရေးရှင်းတမ်းများကို မူတည်ပြီး သက်ဆိုင်ရာအခြေခံ အထောက်အထားများဖြင့် ချိန်ထိုး၍ မှန်ကန်ပြည့်စုံမှု ရှိမရှိ စစ်ဆေးလျက် ဘဏ္ဍာရေးစာရင်းရှင်းတမ်းပါ ဖော်ပြချက်များသည် သင့်တင့်လျောက်ပတ်သော ဖော်ပြချက်ဟုတ်မဟုတ် စာရင်းစစ်ထင်မြင်ယူဆချက် ဖော်ထုတ်ရပါသည်။ ထိုသို့စစ်ဆေးရာတွင် လုပ်ငန်းဆောင်ရွက်မှုကိုပါ ဆက်စပ်စစ်ဆေးခြင်းဖြစ်သဖြင့် လုပ်ငန်းအားလုံးကို ၁၀၀% မစစ်နိုင်ဘဲ အရေးပါမှုကို မူတည်၍ ရွေးချယ်ဆောင်ရွက်လျက်ရှိပါသည်။

၁၂။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ တံဆိပ်အမှတ်အသား (Logo) မှာ ချိန်ခွင်ဖြစ်သည့်နှင့်အညီ ဘက်မလိုက်ဘဲ တည့်မတ်စွာ ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ စာရင်းစစ်ဆေးခြင်းမှာ အပြစ်ရှာရန်မဟုတ်ဘဲ အဖွဲ့အစည်း၏ လုပ်ငန်းများ ထိရောက်အောင်မြင်ရေးအတွက် ကူညီပံ့ပိုးရန်၊ ပြည်သူ့ဘဏ္ဍာငွေများကို ထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် တစ်ဖက်တစ်လမ်းမှ တည့်မတ်ပေးရန်ဖြစ်ပါသည်။

သက်ဆိုင်ရာအစိုးရဌာနအဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်ရန်

၁၃။ ၂၂-၁-၂၀၁၈ ရက်နေ့က ပြဋ္ဌာန်းလိုက်သည့် ပြည်ထောင်စုစာရင်းစစ် ချုပ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၂၀၁၈) ပုဒ်မ ၇ တွင် ဖော်ပြထားသည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေ ပုဒ်မ(၃၆-ဂ)အရ ပြည်ထောင်စု စာရင်းစစ် ချုပ်ရုံးနှင့် စာရင်းစစ်ရုံးအဆင့်ဆင့်တို့၏ စစ်ဆေးရေးလုပ်ငန်းများကို ထိရောက် စွာဆောင်ရွက်နိုင်စေရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ လုပ်ငန်းများမှ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပါက စစ်ဆေးရေးလုပ်ငန်းများ ယခု ထက်ပိုမိုအောင်မြင် တိုးတက်လာမည်ဖြစ်ပါသည်။

ပြုပြင်ပြောင်းလဲမှုများ

၁၄။ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ကျယ်ပြန့်စွာ ပြင်ဆင်ရခြင်းမှာ စာရင်းစစ်ချုပ်ရုံး၏ နိုင်ငံတကာစံများ (ISSAIs) ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ နိုင်ငံတကာအဆင့်အတန်းမီရေးအတွက် ပြင်ဆင်ရခြင်းဖြစ်ပါသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေ

၁၅။ ပြည်သူ့ဘဏ္ဍာလေလွင့်ပြုန်းတီးမှု၊ ယိုဖိတ်မှု၊ ပျက်စီးမှု၊ နစ်နာဆုံးရှုံးမှု၊ အလွဲသုံးစားမှုများကို စစ်ဆေးဖော်ထုတ်ပြီး အချိန်နှင့်တစ်ပြေးညီ ထိန်းကျောင်း ကြပ်မတ်နိုင်ရန်၊ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုကို ရယူပြီး ပြည်သူ့အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ရန်နှင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုများကို ထိရောက်စွာစစ်ဆေးနိုင်ရန်အတွက် ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေကို ပြောင်းလဲလာသော အခြေအနေများ၊ လိုအပ်ချက်များနှင့်အညီ ပြင်ဆင် ပြဋ္ဌာန်းခဲ့ပါသည်။

၁၆။ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ၂၀၁၀ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၃၊ ၂၀၁၄ နှင့် ၂၀၁၈ခုနှစ်များတွင် အသီးသီးပြင်ဆင်ပြဋ္ဌာန်းခဲ့ပါသည်။

မူလ ဥပဒေပုဒ်မ (၁၁) အရ ပြည်ထောင်စုစာရင်းစစ်ချုပ်၏ တာဝန်များတွင် နိုင်ငံတော်၏ အရအသုံးစာရင်းများနှင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင် ရွက်မှုကို စစ်ဆေးရန်အဓိကပြဋ္ဌာန်းထားပြီး ယခုပြင်ဆင်ချက် တာဝန်(၁၃)ရပ် ထပ်တိုးလာသဖြင့် ယခုတာဝန်ပေါင်း (၂၇)ရပ် ဖြစ်ပါသည်။

၁၇။ ထပ်တိုးလာသည့်(၁၃)ရပ်တွင် ဝန်ထမ်းအဖွဲ့အစည်း၏ဖွဲ့စည်းပုံနှင့် ထမ်းဆောင်ရမည့် လုပ်ငန်းတာဝန်မှာ လျော်ကန်သင့်မြတ်ခြင်း ရှိမရှိ၊ ဖွဲ့စည်းပုံ အတိုင်း ခန့်ထားခြင်းရှိမရှိ၊ တာဝန်ထမ်းဆောင်သည့်အခါ၌လည်း မိမိ ရည်မှန်းချက်ကို ပေါက်မြောက် အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်း ရှိမရှိ၊ အများပိုင်၊ နိုင်ငံပိုင်နှင့် သမဝါယမပိုင်ပစ္စည်းများကို ထိရောက်စွာ အသုံးပြု ထိန်းသိမ်းမှုရှိမရှိစစ်ဆေးခြင်း၊ ထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့် ဝန်ဆောင်မှု စာရင်းများစစ်ဆေးခြင်းတို့အပြင် ယင်းတို့နှင့်ဆက်စပ်ပြီး ဥပဒေများ၊ စံနှုန်းများ၊ ကုန်ကျစရိတ်နှင့် အကျိုးသက်ရောက်မှု၊ပျက်စီးဆုံးရှုံးမှု၊ လူမှုရေးအကျိုးသက် ရောက်မှုများအထိ ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးရန် ပါရှိပါသည်။

တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်များနှင့် စာရင်းစစ်အရာရှိများ၏ တာဝန်များကို ပိုမို အပ်နှင်းခြင်း

၁၈။ တည်ဆဲပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေတွင် ပြဋ္ဌာန်းထားသည့် တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်များ၏ တာဝန်များကို ပိုမိုပြိုင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အပ်နှင်းရန် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်ခြင်းဖြစ်ပါသည်။ ပြင်ဆင်ချက်များတွင် အဓိကကျသည့် အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

- (က) သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်အစည်း အဝေးတွင် တိုင်းဒေသကြီး/ပြည်နယ်၏အရအသုံးစာရင်းများနှင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုများကို စစ်ဆေးခြင်း နှင့်စပ်လျဉ်း၍ တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ်တင်ပြခြင်းနှင့်

ထူးခြားသောအခြေအနေတွင် အခါအားလျော်စွာ တင်ပြခြင်း
(ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေ ပုဒ်မ ၂၅၊ ပုဒ်မခွဲ(က))

- (ခ) မိမိ၏ဆောင်ရွက်ချက်များနှင့် စစ်ဆေးတွေ့ရှိချက်များကို တိုင်း
ဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်ထံသို့ အစီရင်ခံတင်ပြသည်နှင့်
တစ်ပြိုင်နက်တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်သို့ အစီရင်ခံ
တင်ပြခြင်း

(ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေ ပုဒ်မ ၂၅၊ ပုဒ်မခွဲ (ဃ))

- (ဂ) တိုင်းဒေသကြီး/ပြည်နယ်အဆင့်အဖွဲ့အစည်းများ၊ အစိုးရဌာန
အဖွဲ့အစည်းများ၏ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်
မှုများကို စစ်ဆေးရန် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်က
တာဝန်ပေးအပ်လာလျှင် စစ်ဆေး၍ တိုင်းဒေသကြီး/ပြည်နယ်
လွှတ်တော်သို့ အစီရင်ခံတင်ပြခြင်း

(ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေပုဒ်မ ၂၅၊ ပုဒ်မခွဲ(စ))

- (ဃ) နိုင်ငံပိုင် ရေ၊ မြေ၊ လေ၊ သယံဇာတများကို အသုံးပြု၍ အကျိုး
ခံစားခွင့်ပေးသည့် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် အစိုးရ
အဖွဲ့နှင့် စာချုပ်ပုံစံအမျိုးမျိုး၊ နည်းစနစ်အမျိုးမျိုးဖြင့် ဖက်စပ်
လုပ်ကိုင်ဆောင်ရွက်သည့် လုပ်ငန်းများ၏ လုပ်ငန်းနှင့် စာရင်းများ
ကိုလိုအပ်၍တာဝန်ပေးလာပါကစစ်ဆေးခြင်း

(ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေ ပုဒ်မ ၂၅၊ ပုဒ်မခွဲ(ဇ))

၁၉။ စာရင်းစစ်အရာရှိများ၏ တာဝန်များကို သတ်မှတ်ထားသည့် ပုဒ်မ (၃၄)
တွင် ယခင်ကအရအသုံးစာရင်းများနှင့် လုပ်ငန်းအကောင်အထည်ဖော်
ဆောင်ရွက်မှုများကို အဓိကစစ်ဆေးရန် ပြဋ္ဌာန်းထားရာမှ ယခုအခါ တာဝန်
(၁)ရပ် ထပ်တိုးသဖြင့် တာဝန်(၅)ရပ် ဖြစ်လာပါသည်။ တိုးလာသည့် အချက်မှာ
တိုင်းဒေသကြီး/ပြည်နယ်ဘဏ္ဍာရန်ပုံငွေနှင့် ဆက်စပ်ဆောင်ရွက်သော ကြွေးမြီ၊
အပ်ငွေ၊ ယာယီစသည့်စာရင်းများဆိုင်ရာရငွေနှင့် ပေးငွေစာရင်းများကို စစ်ဆေး

ခြင်း၊ ယင်းရငွေနှင့် ပေးငွေများကို တာဝန်ရှိသူများက စနစ်တကျ ကြီးကြပ်မှု၊
ထိန်းသိမ်းမှု၊ ကွပ်ကဲမှုရှိမရှိ စစ်ဆေးခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေ

၂၀။ မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေကို ၂၀၁၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီးဖြစ်
သော်လည်း ဥပဒေပါဘာသာရပ်ဆိုင်ရာ အသုံးအနှုန်းများကို နိုင်ငံတကာစာရင်း
ကိုင်များ အသင်းချုပ်(IFAC)၏ အသုံးအနှုန်းများနှင့်ကိုက်ညီစေရေး၊ စာရင်း
လုပ်ငန်းအမျိုးအစားများ ပိုမိုပြည့်စုံစေရေး၊ စာရင်းပညာရပ်ဆိုင်ရာ အသက်မွေး
ဝမ်းကျောင်းပညာရပ်များ ပိုမိုဖွင့်လှစ်နိုင်ရေး၊ ကောင်စီ၏ လုပ်ငန်းတာဝန်များ
ကို ဆိုင်ရာကော်မတီများသို့ လွှဲအပ်ဆောင်ရွက်စေနိုင်ရေး၊ သင်တန်းကျောင်းနှင့်
ဆရာများ မှတ်ပုံတင်ခွင့်ပြုရေး၊ အခြားသော တည်ဆဲဥပဒေပြဋ္ဌာန်းချက်များနှင့်
လိုက်လျောညီထွေဖြစ်စေရေး စသည့်အချက်များကြောင့် ဥပဒေကိုပြင်ဆင်ရန်
လိုအပ်လာသဖြင့် မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေကိုပြင်ဆင်သည့် ဥပဒေ
(မူကြမ်း) ကို ရေးဆွဲခဲ့ပါသည်။ ဥပဒေ(မူကြမ်း)ကို ပြည်သူများ သိရှိလေ့လာ
အကြံပြုနိုင်ပါရန် ၁၁-၄-၂၀၁၈ ရက်နေ့ထုတ် သတင်းစာများတွင် ထည့်သွင်း
ဖော်ပြခဲ့ပြီးဖြစ်ပါသည်။

ပြည်သူ့စာရင်းကိုင်များပျက်ကွက်မှုဥပဒေ

၂၁။ ပြည်သူ့စာရင်းကိုင်များပျက်ကွက်မှု အက်ဥပဒေ (The Public
Accountant Default Act, 1850)သည် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေ
မပေါ်ပေါက်မီကာလက အများပြည်သူနစ်နာမှုမရှိစေရန်အတွက် လုပ်ငန်းများ
ကို ယုံကြည်အပ်နှံထားခြင်းခံရသည့် စီမံခန့်ခွဲအုပ်ချုပ်လုပ်ကိုင်နေသူ စာရင်း
တာဝန်ခံပုဂ္ဂိုလ်များထံမှ အာမခံပစ္စည်းများ တောင်းယူခြင်း၊ ၎င်းတို့ လုပ်ကိုင်မှု
အပေါ် အချိန်ကာလအားလျော်စွာ စည်းမျဉ်းဥပဒေများထုတ်ပြန်ပြီး အရေးယူ
ခြင်းများဆောင်ရွက်နိုင်ရန် စီမံထားသည့် ရွေးအကုသုံးအစီအမံတစ်ခု ဖြစ်ပါ
သည်။ယခုအခါ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေ၊ ယုံကြည်အပ်နှံမှုဥပဒေ

စသည်တို့ ပြဋ္ဌာန်းထားပြီး ဖြစ်သည့်အပြင် အများပြည်သူအတွက် တာဝန်ခံမှု၊ တာဝန်ယူမှုများလည်းကုမ္ပဏီဥပဒေတွင် ပါရှိပြီးဖြစ်သောကြောင့် အဆိုပါ အက်ဥပဒေမှာ လက်ရှိအခြေအနေတွင် အသုံးပြုရန် မလိုအပ်တော့သဖြင့် ရုပ်သိမ်းရန် တင်ပြချက်အပေါ် ပြည်သူ့စာရင်းကိုင်များပျက်ကွက်မှုအက်ဥပဒေ ကို ရုပ်သိမ်းသည့်ဥပဒေကို ၂၀၁၇ခုနှစ်၊ ဇူလိုင်လ(၁၁)ရက်နေ့တွင် ၂၀၁၇ခုနှစ်၊ ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ် ၁၂ ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါသည်။

၂၀၁၈-၂၀၂၂ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး မဟာဗျူဟာစီမံချက်

၂၂။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင့် ပြည်သူ့အကျိုးလိုအပ်ချက် များကို ဖြည့်ဆည်းနိုင်ရန်နှင့် စာရင်းစစ်အစီရင်ခံစာများကို လွှတ်တော်သို့ အချိန်မီတင်ပြနိုင်ရေးအတွက် မိမိတို့၏အားသာချက်၊ အားနည်းချက်၊ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ၊ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှု အခြေအနေနှင့် ဝန်ထမ်းစွမ်းရည် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်မှု အနေအထား များကို ထည့်သွင်းစဉ်းစားလျက် ၂၀၁၈-၂၀၂၂ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး မဟာဗျူဟာစီမံချက်ကို ရေးဆွဲလျက်ရှိပါသည်။

နိုင်ငံတကာစာရင်းစံများ လိုက်နာရန်ကြိုးပမ်းမှုများ

၂၃။ မြန်မာနိုင်ငံဘဏ်လုပ်ငန်းကဏ္ဍတွင် နိုင်ငံတကာအဆင့်မီစာရင်းနှင့် စာရင်းစစ်စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်စေရန် ဂျာမန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (GIZ) နှင့် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး ပြီး နိုင်ငံတကာစံများဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများကျင်းပခြင်း၊ ဘဏ်လုပ်ငန်း ကဏ္ဍတွင် ဘဏ္ဍာရေးအစီရင်ခံခြင်းစံများ အကောင်အထည်ဖော်ရေး ကော်မတီ (BFRIC) တွင် ပါဝင်ဆောင်ရွက်ခြင်းတို့ဖြင့် ကြိုးပမ်းလျက်ရှိပါသည်။

၂၄။ ဘဏ်လုပ်ငန်းကဏ္ဍတွင် နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံများ (International Financial Reporting Standards) ကို ပြောင်းလဲ ကျင့်သုံး လာစေရေးအတွက် ရွှေ့ပြောင်းစမ်းသပ်မှုဘဏ် (Pilot Bank) (၃) ခု ရွေးချယ်ပြီး

စမ်းသပ်ကျင့်သုံးနေပါသည်။ ပုဂ္ဂလိကကဏ္ဍတွင် နိုင်ငံတကာစာရင်းစံများ ကျင့် သုံးမှုနှင့်ပတ်သက်ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက ကုမ္ပဏီများ၊ ငွေရေး ကြေးရေး အဖွဲ့အစည်းများကို နမူနာကောက်နည်းလမ်းဖြင့် ကနဦးဆန်းစစ် လေ့လာမှုအရ နိုင်ငံတကာစာရင်းစံကို ၆၀ ရာခိုင်နှုန်းအထိ လိုက်နာ ဆောင်ရွက် နေကြောင်း တွေ့ရှိရပါသည်။

၂၅။ နိုင်ငံပိုင်ကဏ္ဍအဖွဲ့အစည်းများအနေဖြင့် နိုင်ငံတကာ နိုင်ငံပိုင်ကဏ္ဍ စာရင်းစံများ (International Public Sector Accounting Standards) ကို လိုက်နာကျင့်သုံးရန် လိုအပ်ပြီး ထိုသို့ကျင့်သုံးလာစေရေးအတွက်လည်း ကြီးမား သည့် ပြုပြင်ပြောင်းလဲမှုတစ်ခု ပြုလုပ်ရန် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက ကြိုးပမ်းလျက်ရှိပါသည်။ ဝန်ကြီးဌာနများနှင့်အစိုးရဌာနများ၏ ဘဏ္ဍာရေး ရှင်းတမ်းများပြုစုရာတွင် အများအားဖြင့် ငွေသားအခြေခံ (Cash Basis) ဖြင့် သာ ပြုစုလျက်ရှိရာမှ စေ့ရောက်မှုအခြေခံ (Accrual Basis) ဖြင့် ဆောင်ရွက် သည့် IPSAS ကို ပြောင်းလဲကျင့်သုံးလာနိုင်ရေးအတွက် ပြင်ဆင်လျက် ရှိပါ သည်။

၂၆။ အဆိုပါလုပ်ငန်းသည် အခြားနိုင်ငံများ၏ အတွေ့အကြုံအရ အချိန်ယူ ဆောင်ရွက်ရသည့်လုပ်ငန်းဖြစ်၍ IPSAS နှင့်အညီ အစိုးရ စာရင်းထားနည်း စနစ်အား ငွေသားအခြေခံမှ စေ့ရောက်မှုအခြေခံဖြင့် စာရင်း ပြုစုနိုင်မည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိအောင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အနေဖြင့် တစ်ဆင့်ပြီးတစ်ဆင့် အချိန်ယူကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ်ပြုပြင်ပြောင်းလဲရေး

၂၇။ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး စီမံချက် (Myanmar Public Finance Management Project- MPFMP) အဖြစ် ကမ္ဘာ့ဘဏ်ချေးငွေ၊ အလှူရှင်များ၏ ထောက်ပံ့ငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဌာနအဖွဲ့အစည်း (၇) ခုအနက် ပြည်ထောင်စုစာရင်းစစ်

ချုပ်ရုံးသည်လည်း အပါအဝင်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂.၇၂၅ သန်းကို ချေးငွေ ၆၀%၊ ထောက်ပံ့ငွေ ၄၀% အဖြစ် ခွဲဝေကျခံသုံးစွဲလျက် စာရင်းစစ်ဆေး ရေးလုပ်ငန်းများကို နိုင်ငံတကာစံများနှင့်အညီဆောင်ရွက်နိုင်ရန်၊ အဖွဲ့အစည်း ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုနှင့် ဝန်ထမ်းများစွမ်းဆောင်ရည် မြှင့်တင်ခြင်းဖြင့် စွမ်းရည်ပြည့်ဝသော၊ တာဝန်ယူသော၊ တုံ့ပြန်မှုရှိသော ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို အထောက်အကူပြုသည့် ပြင်ပကြီးကြပ်မှု အားကောင်းလာစေ ရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိပါသည်။

၂၈။ PFM Project မှ ရန်ပုံငွေဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအတွက် လိုအပ်သော ကွန်ပျူတာနှင့် စက်ပစ္စည်းကိရိယာများ ၊ ခေတ်မီပရိဘောဂများ ဝယ်ယူခြင်း၊ နိုင်ငံတကာနှင့်အာဆီယံအဖွဲ့အစည်းများ၌ ကျင်းပပြုလုပ်သည့် စာရင်းနှင့်စာရင်းစစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ၊ အစည်းအဝေးများသို့ စေလွှတ်ခြင်း၊ နိုင်ငံတကာနိုင်ငံပိုင်ကဏ္ဍ စာရင်းစံ (IPSAS)များကို ကောင်းစွာ နားလည်သဘောပေါက်၍ လိုက်နာကျင့်သုံးလာစေရေးအတွက် အထောက် အကူပြုစာအုပ်စာတမ်းများ ပြုစုသွားရန် စီစဉ်လျက်ရှိခြင်း၊ နိုင်ငံတကာ နိုင်ငံပိုင်ကဏ္ဍစာရင်းစံ သင်တန်း(IPSAS Training) ကို ဖွင့်လှစ်ပို့ချခဲ့ခြင်း၊ Data များကို တစ်နေရာတည်းတွင် စုစည်းရန်နှင့် ရုံးချုပ်အတွင်းနှင့် ဒေသရုံး များနှင့် ချိတ်ဆက်၍ Data Sharing ပြုလုပ်နိုင်ရန် ရည်ရွယ်၍ Mini Data Center ဝယ်ယူခြင်းများဆောင်ရွက်နိုင်ခဲ့ပါသည်။

၂၉။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ သတင်းအချက်အလက်နှင့် နည်းပညာ (ICT) ဖွံ့ဖြိုးတိုးတက်လာစေရေး၊ Mini Data Center ကို အသုံးပြုကာ စီမံခန့်ခွဲမှုစနစ် အားကောင်းလာစေရေးနှင့် IT စာရင်းစစ်ဆေးခြင်းကို ဆောင် ရွက်နိုင်ရေးအတွက် (၅)နှစ်တာကာလ ICT မဟာဗျူဟာ (five-year ICT Strategy) ကို PFM Project ထောက်ပံ့ငွေဖြင့် ကျွမ်းကျင်သူ အကြံပေး ငှားရမ်းကာ ရေးဆွဲရန် ဆောင်ရွက်လျက်ရှိပါသည်။

စစ်ဆေးရေးလုပ်ငန်းများ

၃၀။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ် စာရင်းစစ်ချုပ်ရုံးနှင့် နေပြည်တော်စာရင်းစစ်ရုံးများ အပါအဝင် စာရင်းစစ်ရုံး စုစုပေါင်း ၃၈၇ ရုံး ဖွဲ့စည်းထား ပြီး စုစုပေါင်း ဝန်ထမ်းအင်အား ၆၅၈၃ ဦး ခန့် ဖြင့် စစ်ဆေးရမည့် အဖွဲ့အစည်း စုစုပေါင်း ၁၅၁၅၁ ခုအား စစ်ဆေးရေး လုပ်ငန်း ဆောင်ရွက်လျက်ရှိပါသည်။

၃၁။ စစ်ဆေးရေးဦးစီးဌာနအနေဖြင့် စစ်ဆေးရေးလုပ်ငန်းများကို ဆောင်ရွက် ရာတွင် ယခင်က ဘဏ္ဍာရေးစာရင်းစစ်ဆေးခြင်း၊ စည်းမျဉ်းစည်းကမ်းလိုက်နာမှု စစ်ဆေးခြင်းတို့ဖြင့် စစ်ဆေးခဲ့ရာမှ ယခု (၂)နှစ်တာကာလအတွင်း ဌာနများ၏ လုပ်ငန်းဆောင်ရွက်မှုများသည် ထိရောက်အောင်မြင်မှု၊ အကျိုးသက်ရောက်မှု များ ရှိမရှိစစ်ဆေးရသည့် လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးခြင်းကို တိုးချဲ့ ဆောင်ရွက်ခဲ့ပါသည်။ ယင်းကဲ့သို့ တိုးချဲ့ဆောင်ရွက်မှုကို အများ ပြည်သူအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းများကိုရွေးချယ်လျက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ် စာရင်းစစ်ဆေးရာတွင် တစ်ပါတည်း ဆောင်ရွက်ခဲ့ပါသည်။

၃၂။ ပြည်ထောင်စုစာရင်းစစ်ချုပ်သည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ပြည် ထောင်စုလွှတ်တော်ဆိုင်ရာဖွံ့ဖြိုးရေးရန်ပုံငွေနှင့်စပ်လျဉ်းသည့် စစ်ဆေးတွေ့ရှိ ချက်အစီရင်ခံစာကို ၁၄.၃.၂၀၁၇ရက်တွင်လည်းကောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာ ရေးနှစ်စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာကို ၂၉.၃.၂၀၁၇ ရက်တွင် လည်းကောင်း ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေပုဒ်မ ၁၁(က)နှင့်အညီ နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုလွှတ်တော်သို့ တစ်ပြိုင်တည်းအစီရင်ခံတင်ပြခဲ့ပါသည်။

၃၃။ ၎င်းအစီရင်ခံစာများအပေါ် ပြည်ထောင်စုလွှတ်တော်ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့်သဘောထားမှတ်ချက်အစီရင်ခံစာ များအမှတ်စဉ် (၆/၂၀၁၇)နှင့် (၉/၂၀၁၇)တို့ကို ဒုတိယအကြိမ်ပြည်ထောင်စု လွှတ်တော်ပဋိပတ်မှန်အစည်းအဝေး၊ပဋိပဒေ(၃၀.၆.၂၀၁၇)ရက်နေ့နှင့်(၁၅)ရက် မြောက်နေ့ (၁.၈.၂၀၁၇)နေ့အသီးသီးတွင် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့ ပါသည်။

မြန်မာနိုင်ငံစာရင်းကောင်စီ၏ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချက်များ

၃၄။ ပုဂ္ဂလိကကဏ္ဍတွင် ယခင်က စာရင်းလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးချင်း အနေဖြင့်သာ မှတ်ပုံတင်ခွင့်ပြုခဲ့ရာမှ မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေ (၂၀၁၅)အရ တစ်ဦးချင်းအနေဖြင့်သော်လည်းကောင်း၊ အများနှင့်ဆိုင်သော စာရင်းလုပ်ငန်းလုပ်ကိုင်ခွင့်ရရှိထားသည့် မြန်မာနိုင်ငံသားများ ပေါင်းစပ်၍ ဖွဲ့စည်းထားသည့် အစုစပ်လုပ်ငန်းအနေဖြင့်လည်းကောင်း၊ အများနှင့်ဆိုင်သော စာရင်းလုပ်ငန်းလုပ်ကိုင်ခွင့်ရရှိထားသည့် မြန်မာနိုင်ငံသား အစုရှင်များ ဖြင့် ဖွဲ့စည်းထားသည့် ကုမ္ပဏီအနေဖြင့်လည်းကောင်း စာရင်းစစ်လုပ်ငန်း အမည် ဖြင့် မှတ်ပုံတင်ခွင့်ပြုခဲ့ပါသည်။

၃၅။ ထို့အပြင် စာရင်းလုပ်ငန်းအမျိုးအစားအလိုက် အများနှင့်ဆိုင်သော စာရင်းလုပ်ငန်း လုပ်ကိုင်သူအဖြစ် မှတ်ပုံတင်ထားသူများသာ ဆောင်ရွက်ခွင့် ရှိသည့်လုပ်ငန်းများနှင့် မြန်မာနိုင်ငံသားများသာမက မည်သူမဆိုတစ်ဦးချင်း ဖြစ်စေ၊ လုပ်ငန်းအဖွဲ့လိုက်ဖြစ်စေ ဆောင်ရွက်ခွင့်ရှိသည့် လုပ်ငန်းများခွဲခြား သတ်မှတ်ပြီး မှတ်ပုံတင်ခွင့်ပြုလျက်ရှိပါသည်။

၃၆။ မြန်မာနိုင်ငံအစိုးရနှင့် နိုင်ငံခြားအစိုးရတို့ ချုပ်ဆိုသော စာချုပ်အရ ဖြစ်စေ၊ နိုင်ငံအချင်းချင်း သို့မဟုတ် အပြည်ပြည်ဆိုင်ရာ စာရင်းပညာအဖွဲ့ အစည်းများ အပြန်အလှန် အသိအမှတ်ပြုသဘောတူညီချက်များအရဖြစ်စေ နိုင်ငံခြားသားစာရင်းပညာရှင်များအား မြန်မာနိုင်ငံစာရင်းကောင်စီက မှတ်ပုံ တင်ခွင့်ပြုပေးတော့မည်ဖြစ်ပါသည်။ နိုင်ငံခြားတိုင်းပြည်များမှ စာရင်း ပညာ ဆိုင်ရာလက်မှတ်နှင့် ဘွဲ့ရရှိထားသည့် မြန်မာနိုင်ငံသားများအား အရည် အချင်းစစ်စာမေးပွဲကျင်းပ၍ လက်မှတ်ရပြည့်သူစာရင်းကိုင်များအဖြစ် အသိ အမှတ်ပြုခြင်းကို စတင်ဆောင်ရွက်ခဲ့ပါသည်။ မြန်မာနိုင်ငံစာရင်းကောင်စီသည် မြန်မာနိုင်ငံတွင် စာရင်းစံများကို နိုင်ငံတကာနှင့်တစ်ပြေးညီဖြစ်စေရေးအတွက် နိုင်ငံတကာဘဏ္ဍာရေး အစီရင်ခံခြင်းစံများ (IFRS) ကို လိုက်နာ ဆောင်ရွက်ရန်

အတွက် IFRS (Up to Date Version) အား ပြဋ္ဌာန်းနိုင်ရန် မြန်မာနိုင်ငံစာရင်း ကောင်စီနှင့် IFRS Foundation Corporation တို့အကြား သဘောတူညီ ချက်လက်မှတ်ရေးထိုးပြီး IFRS (Up to Date Version) ကို လိုက်နာ ကျင့်သုံးရေးအတွက် အမိန့်ကြော်ငြာစာထုတ်ပြန်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

၃၇။ ယခင်လက်မှတ်ရပြည့်သူစာရင်းကိုင်သင်တန်းသို့ စီးပွားရေး တက္ကသိုလ်များမှ ဝါကိဇ္ဇဘွဲ့ (B.Com) ဘွဲ့ရ အမှတ်များသူ အသစ် ဘွဲ့ရများကိုသာ တက်ခွင့်ပြုသည့်စနစ်မှ ဝင်ပေါက် ချဲ့ထွင်ပေးသည့်အနေဖြင့် နှစ်ကန့်သတ်ချက်မရှိဘဲ ဝါကိဇ္ဇဘွဲ့ (B.Com)၊ စာရင်းကိုင်ဘွဲ့ (B.Act)၊ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုဘွဲ့(B.B.A) ဘွဲ့ရများ၊ ဒီပလိုမာစာရင်းကိုင် (ဒုတိယ ပိုင်း)စာမေးပွဲအောင်မြင်သူများ၊ ဘွဲ့တစ်ခုခုရရှိပြီး ချာတာလက်မှတ်ရစာရင်း ကိုင်များအသင်း (ACCA) ၏ အခြေခံအရည်အချင်းအဆင့် (Fundamentals Skills Level) ပြီးစီးသူများ၊ ချာတာစီမံခန့်ခွဲမှုစာရင်းကိုင်အသင်းချုပ် (CIMA) ၏ စီမံခန့်ခွဲမှု စာရင်းကိုင်ဒီပလိုမာ (Diploma in Management Accounting) ရရှိပြီးသူများအား တိုက်ရိုက်တက်ရောက်ခွင့်ပြုမည့်အပြင် မည်သည့်နှစ်ကမဆို ဘွဲ့တစ်ခုခု ရရှိသူများကိုလည်း ဝင်ခွင့်စာမေးပွဲ ဖြေဆိုပြီး တက်ရောက်ခွင့်ပြုထားပါသည်။

၃၈။ ယခင်က ဒီပလိုမာစာရင်းကိုင်သင်တန်းအတွက် ဝင်ခွင့်စာမေးပွဲဖြင့် ရွေးချယ်တက်ရောက်စေခဲ့သော်လည်း ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှစ၍ ဝင်ခွင့်စာမေးပွဲကျင်းပခြင်း မပြုလုပ်တော့ဘဲ အသိအမှတ်ပြုတက္ကသိုလ် တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိသူများသည် ဒီပလိုမာစာရင်းကိုင်သင်တန်းသို့ တိုက်ရိုက်တက်ရောက်ခွင့် ရရှိကြပြီ ဖြစ်ပါသည်။

၃၉။ မြန်မာနိုင်ငံစာရင်းကောင်စီ သင်တန်းကျောင်းတွင်သာမက မြန်မာနိုင်ငံ စာရင်းကောင်စီတွင် မှတ်ပုံတင်ထားသည့် ကိုယ်ပိုင်စာရင်းကိုင် သင်တန်း ကျောင်းများတွင် တက်ရောက်ခွင့်နှင့် ကိုယ်တိုင်လေ့လာသင်ယူခွင့်များကို လက်မှတ်ရပြည်သူ့စာရင်းကိုင် သင်တန်းအတွက် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် မှစ၍ ခွင့်ပြုပေးခဲ့ပြီး ဒီပလိုမာစာရင်းကိုင်သင်တန်းအတွက် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှစ၍ ခွင့်ပြုပေးမည်ဖြစ်ပါသည်။ ၁၂-၃-၂၀၁၇ ရက်နေ့အထိ ကိုယ်ပိုင်စာရင်းကိုင် သင်တန်းကျောင်း(၁၅)ကျောင်း နှင့် သင်တန်းဆရာ (၉၈)ဦးကို သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ဖြစ်ပါသည်။

မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း၏ ပြောင်းလဲရေး ဆောင်ရွက်ချက်များ

၄၀။ ပြည်ထောင်စုစာရင်းစစ်ချုပ်သည် မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့ စာရင်းကိုင်များအသင်း (MICPA) ၏ နာယကဖြစ်ပြီး မြန်မာနိုင်ငံတွင် ခိုင်မာ၍ နိုင်ငံတကာ အသိအမှတ်ပြုစာရင်းပညာ လုပ်ငန်းတစ်ခု တည်ထောင်ရန် ရည်ရွယ်ဖွဲ့စည်းခဲ့ပြီး အမျိုးသားအဆင့်စာရင်းပညာဆိုင်ရာ အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုထားပြီးဖြစ်ပါသည်။ အာဆီယံစာရင်းကိုင်အသင်းချုပ် (AFA) တွင် ပါဝင်အသင်းဝင်ဖြစ်လာပြီး AFA ၏ ကိစ္စရပ်များနှင့် အလှည့်ကျပုံမှန် အစည်းအဝေးများကို အိမ်ရှင်နိုင်ငံအဖြစ် တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်ပါ သည်။

၄၁။ အသင်းသားများ၏ ကျွမ်းကျင်မှုမြှင့်တင်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့်ပူးပေါင်းလျက် ပြည်တွင်းပြည်ပမှ ပညာရှင်များ ဖိတ်ကြား၍ ဆွေးနွေးပွဲ၊ အလုပ်ရုံဆွေးနွေးပွဲများ လစဉ် ကျင်းပပေးလျက်ရှိပါသည်။ ချာတာ လက်မှတ်ရ စာရင်းကိုင်များအသင်း (ACCA) နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) အပါအဝင် နိုင်ငံတကာအဖွဲ့အစည်း (၈)ခုနှင့် နားလည်မှုစာချွန်လွှာ(MOU) နှင့်

သဘောတူညီမှု စာချွန်လွှာ (MOA)များလက်မှတ်ရေးထိုးခဲ့ပြီး မြန်မာနိုင်ငံ၏ စာရင်းပညာအဆင့်အတန်းမြှင့်တင်ရေးစရန် ကြိုးပမ်းလျက်ရှိပါသည်။

၄၂။ အာဆီယံနိုင်ငံများအတွင်း ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ အပြန်အလှန် အသိအမှတ်ပြုရေးအစီအစဉ်များ (MRA)အရ မြန်မာနိုင်ငံနှင့် အခြားအာဆီယံနိုင်ငံများအကြား စာရင်းပညာရှင်များ အပြန်အလှန် သွားရောက်၍ စာရင်းပညာဖြင့် အသက်မွေးဝမ်းကျောင်းအလုပ်ကို လုပ်ကိုင် နိုင်ရန် စီစဉ်ဆောင်ရွက်နေပါသည်။

၄၃။ နိုင်ငံတကာစာရင်းကိုင်များအသင်းချုပ် (IFAC) သို့ ဝင်ရောက်နိုင်ရန် ကြိုးပမ်းလျက်ရှိပြီး မြန်မာနိုင်ငံတွင် ပုဂ္ဂလိကကဏ္ဍ၌ နိုင်ငံတကာဘဏ္ဍာရေး အစီရင်ခံခြင်းစံများ (IFRS)လိုက်နာကျင့်သုံးရေးအတွက် ထုတ်ပြန်ရန် လိုအပ် သော အမိန့်ကြော်ငြာစာ (မူကြမ်း) အား အတည်ပြုနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့်ပူးပေါင်းဆောင်ရွက်မှု

၄၄။ အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၏ ထောက်ပံ့ကူညီမှုဖြင့် ဒေသတွင်း စွမ်းရည်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နည်းပညာအကူအညီစီမံကိန်းတွင်အခြား (၃)နိုင်ငံတို့နှင့်အတူ ပါဝင်ဆောင်ရွက်လျက်ရှိပြီး အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်းဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင့် စာရင်းစစ်ချုပ်ရုံးများ ၏ နိုင်ငံတကာစံများ(ISSAI)နှင့်အညီ ဘဏ္ဍာရေးစာရင်းစစ်ဆေးမှု စွမ်းဆောင် ရည် မြှင့်တင်ရေးလမ်းညွှန်များစွာ အထောက်အကူပြုခဲ့ပါသည်။

၄၅။ ADB Project များကို ကောက်နုတ်ရွေးချယ်၍ADB Guideline နှင့်အညီ ရှေ့ပြေးစမ်းသပ်စစ်ဆေးမှု (Pilot Audit) ဆောင်ရွက်ပြီး အစီရင် ခံစာများပြုစုလျက် သက်ဆိုင်ရာဌာနများသို့ ထုတ်ပြန်ပေးပို့ခြင်းဖြင့် နိုင်ငံတကာ စာရင်းစစ်စံနှင့်အညီ စစ်ဆေးခြင်းအတွက်အကြံကောင်းများရရှိခဲ့ပါသည်။

ISSAI နှင့်အညီ ဘဏ္ဍာရေးစာရင်း စစ်ဆေးခြင်း စစ်ဆေးရေးလက်စွဲ ပြုစုခြင်း ကိုလည်း အာရှဖွံ့ဖြိုးရေးဘဏ် အကူအညီဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

နော်ဝေနှင့်ပူးပေါင်းဆောင်ရွက်မှု

၄၆။ မြန်မာနိုင်ငံရှိရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍ စစ်ဆေးခြင်းများကို ဘဏ္ဍာရေး စာရင်းစစ်ဆေးခြင်း၊ လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးခြင်း၊ ပတ်ဝန်းကျင်ဆိုင်ရာစစ်ဆေးခြင်း၊ သတင်းအချက်အလက်နှင့်နည်းပညာဆိုင်ရာ စစ်ဆေးခြင်းစသည့် စစ်ဆေးရေးနည်းမျိုးစုံ ဖြင့်ဆောင်ရွက်နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများနှင့် သင်တန်းများပြုလုပ်ပေးသွားရန် ရည်ရွယ်၍ နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံးနှင့် နားလည်မှုစာချွန်လွှာကို နော်ဝေနိုင်ငံ အော်စလိုမြို့၌ ၂၀၁၆ ခုနှစ် အောက်တိုဘာလ(၃) ရက်နေ့တွင် လက်မှတ်ရေး ထိုးခဲ့ပါသည်။

၄၇။ စစ်ဆေးရေးလုပ်ငန်းများကို နိုင်ငံတကာစံနှုန်းများနှင့် အညီ ဆောင်ရွက်နိုင်ရေး အတွက် နော်ဝေစာရင်းစစ်ချုပ်ရုံး၏ နည်းပညာအကူအညီဖြင့် စာရင်းစစ်ချုပ်ရုံးများ၏ နိုင်ငံတကာစံများ (ISSAIs) ကို အခြေခံသောလုပ်ငန်းဆောင်ရွက်မှု စစ်ဆေးခြင်းနှင့် စည်းမျဉ်းစည်းကမ်းလိုက်နာမှု စစ်ဆေးခြင်းဆိုင်ရာလက်စွဲများ၊ လမ်းညွှန်ချက်များ ရေးဆွဲသွားမည်ဖြစ်ပြီး ဘဏ္ဍာရေးစာရင်းစစ်ဆေးခြင်း၊ စည်းမျဉ်းစည်းကမ်းလိုက်နာမှု စစ်ဆေးခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးခြင်းစသည်တို့ကို နိုင်ငံတကာစံချိန်စံနှုန်းများနှင့်အညီ ဆောင်ရွက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများ ကျင်းပခြင်းနှင့် စမ်းသပ်စစ်ဆေးခြင်း(Pilot Audit)တို့ကို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၄၈။ နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံးနှင့်ပူးပေါင်း၍ ရေနံနှင့်သဘာဝ ဓါတ်ငွေ့ကဏ္ဍစစ်ဆေးခြင်း၊ လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးခြင်းနှင့် Audit Management System အကောင်အထည်ဖော်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (၇)ကြိမ် နှင့် လုပ်ငန်းခွင်ဆိုင်ရာသင်တန်း (၃)ကြိမ် ဖွင့်လှစ်ပို့ချပေးခဲ့ပြီးဖြစ်ပါသည်။

ဂျာမန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(GIZ) နှင့် ပူးပေါင်းဆောင်ရွက်မှု

၄၉။ ငွေရေးကြေးရေးကဏ္ဍတွင် ဘဏ္ဍာရေးအစီရင်ခံမှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက်ဘဏ္ဍာရေးရှင်းတမ်းများကို နိုင်ငံတကာဘဏ္ဍာရေးဆိုင်ရာစံများနှင့်အညီ ပြုစုရေးဆွဲရန် ရွှေ့ပြေးပုဂ္ဂလိကဘဏ် (၃)ခုကို ရွေးချယ်ပြီး စမ်းသပ်ကျင့်သုံးခြင်းကို ဂျာမန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(GIZ) ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ မြန်မာနိုင်ငံစာရင်းကောင်စီ ၊ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် နှင့် မြန်မာနိုင်ငံဘဏ်များအသင်းတို့မှ ကိုယ်စားလှယ်များ ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။

ဥရောပသမဂ္ဂ (EU) နှင့် ပူးပေါင်းဆောင်ရွက်မှု

၅၀။ ဥရောပသမဂ္ဂ (EU) ၏ My Governance စီမံချက်အောက်မှ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသို့ နည်းပညာအထောက်အပံ့ပေးရေး အစီအစဉ်အရ စာရင်းစစ်ချုပ်ရုံးများကလိုက်နာရမည့် နိုင်ငံတကာစံများနှင့်အညီ သီးခြားလွတ်လပ်သည့် စာရင်းစစ်အဖွဲ့အစည်း ဖြစ်လာစေရေး၊ လိုအပ်သည့် လူသားအရင်းအမြစ်နှင့် အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်နိုင်စေရေးအတွက် EU ကျွမ်းကျင်သူများနှင့် ပူးပေါင်းကာပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုလုပ်ပိုင်ခွင့်နှင့်လွတ်လပ်ခွင့်တို့အပေါ် ဆန်းစစ်အကဲဖြတ်မှု

များအရ အကြံပြုချက်များပါဝင်သောသုံးသပ်အစီရင်ခံစာများ(မူကြမ်း) ပြုစုကာ ၎င်းအစီရင်ခံစာပါ အကြံပြုချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ရန် Mini Workshop များပြုလုပ်ခြင်း၊ ယင်း Mini Workshop များ၏ ဆွေးနွေးမှု ရလဒ်များကို အခြေခံပြီး ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့နှင့် ၆ ရက် နေ့တို့တွင် တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်များကို ဖိတ်ခေါ်ကာ ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် သတ်မှတ်အချိန်ကာလတို့နှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးသည့် ညီလာခံကို ကျင်းပခဲ့ပါသည်။

၅၁။ ယင်းညီလာခံမှ ထွက်ပေါ်လာသည့် ဆွေးနွေးမှုရလဒ်များအပေါ်မူတည် ၍ လုပ်ငန်းဆောင်ရွက်မှု အကဲဖြတ်မှုဆိုင်ရာ မူဘောင်များရေးဆွဲခြင်း၊ ADB အကူအညီဖြင့် ပြုစုထုတ်ပြန်သော စာရင်းစစ်ချုပ်ရုံးများ၏ နိုင်ငံတကာ စံများ အခြေပြုဘဏ္ဍာရေး စာရင်းစစ်ဆေးခြင်းလက်စွဲအသစ်အတွက် Training Materials များပြုစုခြင်း၊ Training for Trainers များပေးခြင်း၊ ရုံးချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခြင်းတို့ကို EU နှင့် အတူ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ပြည်ပသင်တန်းနှင့်အလုပ်ရုံဆွေးနွေးပွဲများသို့ စေလွှတ်နိုင်မှုအခြေအနေ

၅၂။ ပြည်ပတက္ကသိုလ်များသို့ ပညာသင်စေလွှတ်မှုအနေဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအစိုးရအထောက်အပံ့ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်း မြို့ရှိ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းနှင့် စီးပွားရေးပညာတက္ကသိုလ်တွင် စာရင်းကိုင်ပညာ မဟာဘွဲ့သင်တန်း တက်ရောက်ရန် စာရင်းစစ်-၁ ဝန်ထမ်း (၁) ဦး ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်ဂျင်း စာရင်းစစ်တက္ကသိုလ်တွင် စာရင်း စစ်ဆေးခြင်းဆိုင်ရာ မဟာဘွဲ့သင်တန်းတက်ရောက်ရန် ဦးစီးအရာရှိ (၁) ဦး စုစုပေါင်း(၂)ဦး တက်ရောက်ပညာသင်ကြားလျက်ရှိပါသည်။

၅၃။ ပြည်ပသင်တန်းများအနေဖြင့် မလေးရှားနိုင်ငံသို့ (၁)ဦး၊ နယူးဇီလန် နိုင်ငံသို့ (၁) ဦး၊ အိန္ဒိယနိုင်ငံသို့ (၈) ဦး၊ စုစုပေါင်း (၁၀) ဦး စေလွှတ်တက် ရောက်စေခဲ့ပြီး ပြည်ပအလုပ်ရုံ ဆွေးနွေးပွဲများအနေဖြင့် ဖိလစ်ပိုင် နိုင်ငံသို့

(၂) ဦး၊ မလေးရှားနိုင်ငံသို့ (၄)ဦး၊ လာအိုနိုင်ငံသို့ (၄) ဦး၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ (၃၆) ဦး၊ ထိုင်းနိုင်ငံသို့ (၂) ဦး၊ ဗီယက်နမ်နိုင်ငံသို့ (၃)ဦး၊ အင်ဒိုနီးရှားသမ္မတနိုင်ငံသို့ (၃) ဦး၊ နော်ဝေနိုင်ငံသို့ (၁) ဦး၊ ကမ္ဘောဒီးယား နိုင်ငံသို့ (၂) ဦး ၊ ကူဝိတ်နိုင်ငံသို့ (၁) ဦး စုစုပေါင်း (၅၈) ဦး တက်ရောက် စေခဲ့ပါသည်။ အစည်းအဝေးအနေဖြင့် အင်ဒိုနီးရှား သမ္မတနိုင်ငံသို့ (၂) ဦး၊ ကမ္ဘောဒီးယားနိုင်ငံသို့ (၁) ဦး၊ လာအိုနိုင်ငံသို့ (၃) ဦး၊ ဖိလစ်ပိုင်နိုင်ငံသို့ (၁) ဦး စုစုပေါင်း (၇) ဦး နှင့် လေ့လာရေးခရီးအနေဖြင့် ဂျပန်နိုင်ငံသို့ (၂) ဦး တက်ရောက်စေခဲ့ပါသည်။

အာဆီယံစာရင်းစစ်ချုပ်ရုံးများအဖွဲ့ (ASEANSAI) အလုပ်ရုံဆွေးနွေးပွဲ

၅၄။ အာဆီယံစာရင်းစစ်ချုပ်ရုံးများအဖွဲ့ (ASEANSAI) ၏ အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခုဖြစ်သည့် စာရင်းစစ်ချုပ်ရုံးများ၏ နိုင်ငံတကာစံ အကောင်အထည်ဖော်မှုဆိုင်ရာ ASEANSAI ၏ ကာလရှည် စီမံချက်၊ အပိုင်း(၂)နှင့် စပ်လျဉ်းသည့် တတိယအကြိမ် လက်တွေ့ဆောင်ရွက်မှု အလုပ်ရုံဆွေးနွေးပွဲ (3rd Field Workshop of ASEANSAI LTAPII Phase 2) ကို ၁၁-၁၂-၂၀၁၇ ရက်နေ့မှ ၁၅-၁၂-၂၀၁၇ ရက်နေ့အထိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ပါသည်။ အလုပ်ရုံဆွေးနွေး ပွဲကာလအတွင်း ASEANSAI အဖွဲ့ဝင်နိုင်ငံများမှ ISSAI အကောင်အထည် ဖော်ရာတွင် ဖြစ်မြောက်အောင် ဆောင်ရွက်ပေးသူများ (ISSAI Facilitator) များက နိုင်ငံတကာစံများအရ အန္တရာယ်အခြေပြု ဘဏ္ဍာရေး စာရင်း စစ်ဆေးခြင်းနှင့် ဌာနတွင်းကြီးကြပ်ကွပ်ကဲမှု တို့ကို ပိုမိုသိရှိနားလည်နိုင်စေရန် မျှဝေဆွေးနွေးပေးခဲ့ပြီး ASEANSAI အဖွဲ့ဝင်နိုင်ငံများ၊ ဆွီဒင်နိုင်ငံ စာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နှင့် ဒေသစာရင်းစစ်ရုံးများမှ ကိုယ်စားလှယ်များ စုစုပေါင်း(၄၅)ဦး တက်ရောက်ခဲ့ကြပါသည်။

ကမ္ဘာ့ဘဏ်အကူအညီဖြင့် စာရင်းနှင့်စာရင်းစစ်ကဏ္ဍတွင် စံချိန်စံညွှန်းများနှင့် ကျင့်ဝတ် စည်းကမ်း စည်းမျဉ်းများ လိုက်နာခြင်းအပေါ် လေ့လာချက် အစီရင်ခံစာ (ROSC Report)

၅၅။ မြန်မာနိုင်ငံ၏စာရင်းနှင့် စာရင်းစစ်နယ်ပယ်များတွင် နိုင်ငံတကာစံများ၊ ကျင့်ဝတ်များနှင့်အညီလိုက်နာဆောင်ရွက်နိုင်ရေးအတွက် ကမ္ဘာ့ဘဏ် အကူအညီဖြင့် စာရင်းနှင့် စာရင်းစစ်ကဏ္ဍတွင် စံချိန်စံညွှန်းများနှင့် ကျင့်ဝတ်၊ စည်းမျဉ်း၊ စည်းကမ်းများလိုက်နာခြင်းအပေါ်လေ့လာချက်အစီရင်ခံစာ (Report on Observance of Standards and Codes- ROSC-Accounting and Auditing Module) ထွက်ရှိရေးအတွက် ROSC ပူးပေါင်းဆောင်ရွက်မှု ဘဏ္ဍာရေးအစီရင်ခံခြင်းနှင့် စာရင်းစစ်ခြင်း ကြီးကြပ်ကော်မတီကို ဖွဲ့စည်း၍ မြန်မာနိုင်ငံရှိ ငွေရေးကြေးရေး အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကုမ္ပဏီများ၊ အစိုးရဌာနအဖွဲ့အစည်းများ၏ စာရင်းစစ်စံများလိုက်နာကျင့်သုံးမှုကို လေ့လာခဲ့ပါသည်။

၅၆။ ROSC Report ထွက်ရှိရေးအတွက် သက်ဆိုင်သူများ (Stakeholders) နှင့် အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ခြင်း၊ မေးခွန်းလွှာများမေးမြန်းခြင်း၊ အစီရင်ခံစာမူကြမ်းစိစစ်နိုင်ရန်ကြီးကြပ်ကော်မတီအဖွဲ့ဝင်များထံ ဖြန့်ဝေခြင်း တို့ကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

၅၇။ ROSC Report ကို ၂၀၁၇ ခုနှစ်၊ ဇွန်လတွင် ထုတ်ပြန်ခဲ့ပြီး အဓိက တွေ့ရှိချက်များအဖြစ် ပြုပြင်ပြောင်းလဲရန် လိုအပ်ချက်များ၊ ဥပဒေ မူဘောင်များကို အပြီးသတ် မဆောင်ရွက်နိုင်သေးခြင်းနှင့် နိုင်ငံတကာ စာရင်းနှင့် စာရင်းစစ်စံများကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်နေသေးခြင်း အပါအဝင် အကန့်အသတ်များ၊ အဓိကထားဆောင်ရွက် ရမည့် နယ်ပယ်များ၊ ရရှိမည့် အကျိုးကျေးဇူးများ၊ အလယ်အလတ်ကာလတွင် အကောင် အထည်ဖော်ရမည့်အဓိက နယ်ပယ်များကိုဖော်ပြထားပါသည်။

၅၈။ အဆိုပါအစီရင်ခံစာပါဆောင်ရွက်ရန် အကြံပြုချက်များအတွက် လုပ်ငန်းစီမံချက်ရေးဆွဲကာ ကြီးကြပ်ကော်မတီဖွဲ့စည်း၍ ဆက်လက်ဆောင်ရွက် သွားရန် စီစဉ်လျက်ရှိပါသည်။

သင်တန်းများဖွင့်လှစ်ပို့ချမှုအခြေအနေ

၅၉။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊နေပြည်တော် သင်တန်းကျောင်းသည် တစ်နိုင်ငံလုံးရှိ အခြားဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ဝန်ထမ်းများအတွက် အခြေခံ၊ အလယ်အလတ်နှင့် အဆင့်မြင့်စာရင်းကိုင်ပညာနှင့် ရုံးလုပ်ငန်း ကျွမ်းကျင်မှုသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးနေသည့် တစ်ခုတည်းသော သင်တန်းကျောင်း ဖြစ်ပါသည်။ စာရင်းစစ် ဝန်ထမ်းများ အတွက် လုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်းများ၊ မြန်မာနိုင်ငံစာရင်းကောင်စီမှ ကြီးမှူးကျင်းပသည့် ဒီပလိုမာစာရင်းကိုင် (ပထမပိုင်း/ဒုတိယပိုင်း)သင်တန်းများ ကိုလည်း ဖွင့်လှစ်ပို့ချပေးနေပါသည်။

၆၀။ မြန်မာနိုင်ငံစာရင်းကောင်စီရုံး၊ ရန်ကုန်သင်တန်းကျောင်းတွင် မြန်မာ နိုင်ငံစာရင်း ကောင်စီက ကြီးမှူးကျင်းပသော လက်မှတ်ရပြည်သူ့ စာရင်းကိုင် (ပထမပိုင်း/ဒုတိယပိုင်း) သင်တန်းများ၊ ဒီပလိုမာစာရင်းကိုင် (ပထမပိုင်း/ ဒုတိယပိုင်း)သင်တန်းများကို နှစ်စဉ်စီမံချက်နှင့်အညီ ဖွင့်လှစ်ပို့ချလျက်ရှိ ပါသည်။

၆၁။ ဒေသစာရင်းစစ်ချုပ်ရုံးအချို့တွင်လည်းအခြေခံစာရင်းကိုင်နှင့်ရုံးလုပ်ငန်း ကျွမ်းကျင်မှု သင်တန်းများ ဖွင့်လှစ်ပို့ချပေးနေပါသည်။

၆၂။ ဝန်ကြီးဌာန၊အဖွဲ့အစည်းအသီးသီးတွင်ဖွင့်လှစ်သည့်သင်တန်းအသီးသီးမှ ဘာသာရပ်ဆိုင်ရာ ကထိကများစေလွှတ်ပေးပါရန် မေတ္တာရပ်ခံချက်ဖြင့် တောင်းခံလာပါကလည်း ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ဒေသစာရင်းစစ်ရုံး အသီးသီးမှ အရာထမ်းများ စေလွှတ်ပို့ချပေးလျက်ရှိပါသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပခြင်းနှင့် ဒေသရုံးများသို့ ကွင်းဆင်းမှု

၆၃။ ပြည်ထောင်စုစာရင်းစစ်ချုပ်သည် တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်များနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ၂/၂၀၁၇ ကို ၂၉-၅-၂၀၁၇ ရက်နေ့နှင့် ၃၀-၅-၂၀၁၇ ရက်နေ့များတွင် လည်းကောင်း၊ ၃/၂၀၁၇ ကို ၂၃-၁၁-၂၀၁၇ ရက်နေ့နှင့် ၂၄-၁၁-၂၀၁၇ ရက်နေ့များတွင် လည်းကောင်း ကျင်းပခဲ့ပြီး လမ်းညွှန်မှာကြားပါသည်။ တွေ့ဆုံပွဲကို ၄-၈-၂၀၁၇ နေ့နှင့် ၆-၂-၂၀၁၈ နေ့များတွင် ကျင်းပပြုလုပ်ခဲ့ပြီး စစ်ဆေးရေးဆိုင်ရာ၊ စီမံခန့်ခွဲရေးဆိုင်ရာ၊ ဝန်ထမ်းဆိုင်ရာများ လမ်းညွှန်မှာကြားပါသည်။ ပြည်ထောင်စု စာရင်းစစ်ချုပ်သည် တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံးများသို့ ကွင်းဆင်းသွားရောက်ပြီး ၄-၉-၂၀၁၇ နေ့တွင် ကချင်ပြည်နယ်/ခရိုင်/မြို့နယ်စာရင်းစစ်ရုံးဝန်ထမ်းများအား လည်းကောင်း၊ ၁၂-၁၂-၂၀၁၇ နေ့တွင် ကရင်ပြည်နယ်/ခရိုင်/မြို့နယ် စာရင်းစစ်ရုံးဝန်ထမ်းများအားလည်းကောင်း၊ ၁၃-၁၂-၂၀၁၇ နေ့တွင် မွန်ပြည်နယ်/ခရိုင်/မြို့နယ်စာရင်းစစ်ရုံး ဝန်ထမ်းများအားလည်းကောင်း၊ ၁၅-၁၂-၂၀၁၇ နေ့တွင် တနင်္သာရီတိုင်းဒေသကြီး/ခရိုင်/မြို့နယ် စာရင်းစစ်ရုံး ဝန်ထမ်းများအား လည်းကောင်း တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာလမ်းညွှန်မှာကြားခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ပြင်ပစာရင်းစစ်လုပ်ငန်းလုပ်ကိုင်သူပုဂ္ဂိုလ်များ၊ အဖွဲ့ငယ်များသို့ တာဝန်လွှဲအပ်ဆောင်ရွက်ခြင်း

၆၄။ ပြည်ထောင်စုစာရင်းစစ်ချုပ်၏ လုပ်ငန်းတာဝန်များ များပြားလာပြီး ခွင့်ပြုဝန်ထမ်းအင်အားနှင့်ကျွမ်းကျင်မှုလိုအပ်ချက်များအရ ပြင်ပစာရင်းစစ်လုပ်ငန်းလုပ်ကိုင်သူပုဂ္ဂိုလ်များနှင့်အဖွဲ့အစည်းများသို့ တာဝန်လွှဲအပ်ဆောင်ရွက်နိုင်ရန်လိုအပ်လာပါသည်။ နိုင်ငံတကာအဖွဲ့အစည်းများ၏ ချေးငွေ/ ထောက်ပံ့ငွေ

ဖြင့် ဆောင်ရွက်သော စီမံကိန်းများ၏ စာရင်းများကို မြန်မာနိုင်ငံစာရင်းကောင်စီ ဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ လိုအပ်သော လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များသတ်မှတ်၍ ပြင်ပပုဂ္ဂိုလ် အဖွဲ့အစည်းများအား စစ်ဆေးရန် တာဝန်လွှဲအပ်ဆောင်ရွက်ပါသည်။

ပုဂ္ဂလိကကဏ္ဍ စာရင်းစစ်များနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအကြား ဆက်စပ်မှု

၆၅။ အစိုးရနှင့် ဖက်စပ်ဆောင်ရွက်သော ကုမ္ပဏီများ၏ စာရင်းများကို ပြင်ပစာရင်းစစ် လုပ်ငန်းများက စစ်ဆေးရန်အတွက် မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေအရ သက်ဆိုင်ရာဝန်ကြီးဌာနက ပြည်ထောင်စုစာရင်းစစ်ချုပ်ထံမှ သဘောထားမှတ်ချက်တောင်းခံခြင်း ပြုလုပ်ရမည်ဖြစ်ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်က လိုအပ်သလိုလမ်းညွှန်ခြင်း၊ လက်မှတ်ရပြည်သူ့စာရင်းကိုင်နှင့် ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်း လုပ်ကိုင်သူတို့က စစ်ဆေးထားသည့် ပုဂ္ဂလိကလုပ်ငန်း၏ စာရင်းများတွင် နိုင်ငံတော်သို့ ပေးဆောင်ရသည့် အခွန်အခများနှင့် စပ်လျဉ်း၍ လိုအပ်ပါက ထပ်မံစစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ပါသည်။

၆၆။ နိုင်ငံခြားသားစာရင်းပညာရှင်များသည် မြန်မာနိုင်ငံစာရင်းကောင်စီ ဥပဒေနှင့်အညီ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက မြန်မာနိုင်ငံတွင် စာရင်းလုပ်ငန်းလုပ်ကိုင်ခွင့်ပြုရန် လျှောက်ထားနိုင်ပါသည်။ သို့ရာတွင် အာဆီယံနိုင်ငံများအတွင်း ဝန်ဆောင်မှုလုပ်ငန်းများ ဆိုင်ရာ အပြန်အလှန်အသိအမှတ်ပြုရေး အစီအစဉ်များ (MRA)အရ အခြားအာဆီယံနိုင်ငံများမှ စာရင်းပညာရှင်များသည် မြန်မာနိုင်ငံတွင် စာရင်းစစ်ခြင်းမဟုတ်သော ဝန်ဆောင်မှုလုပ်ငန်းများကိုသာ ဆောင်ရွက်ခွင့်ပြုထားပါသည်။

ကျင့်ဝတ်သိက္ခာ

၆၇။ စစ်ဆေးရာတွင် ပညာရှင်များ၏ ကျင့်ဝတ်ဖြစ်သည့် ရိုးသားဖြောင့်မတ်မှု (Integrity)၊ ကျွမ်းကျင်မှု (Competence) ၊ လုံ့လဝီရိယရှိမှု (Diligence) ၊ လျှို့ဝှက် စောင့်ထိန်းမှု (Confidentiality) နှင့် ပြည်သူ့အကျိုးစီးပွားထိန်းသိမ်းမှု (Public Interest) တို့နှင့်အညီ စစ်ဆေးဆောင်ရွက်လျက်ရှိပြီး စာရင်းရုံးဝန်ထမ်းများ ကျင့်ဝတ်နှင့်အညီ လိုက်နာဆောင်ရွက်လျက်ရှိပါသည်။

စိန်ခေါ်မှုများ

၆၈။ စိန်ခေါ်မှုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

- (က) ဥပဒေနှင့်နည်းဥပဒေအသစ်များ ပြဋ္ဌာန်းလာခြင်း၊ နိုင်ငံပိုင်ကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍစာရင်းစစ်များအပေါ် အများပြည်သူများ၏ မျှော်မှန်းချက်များ ပိုမိုတိုးမြှင့်လာခြင်း
- (ခ) ပြောင်းလဲလာသည့် ဥပဒေလိုအပ်ချက်များနှင့်အညီ နည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်မှု၊ အတွေ့အကြုံရှိမှု၊ သတင်းအချက်အလက်နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများ လိုအပ်ခြင်း
- (ဂ) စာရင်းစစ်ဆေးခြင်းလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် လူ့စွမ်းအားအရင်းအမြစ် လုံလောက်မှုမရှိခြင်း၊ ဝန်ထမ်းများ၏လုပ်ငန်းစွမ်းဆောင်ရည် အရည်အသွေး ပြည့်ဝရန် လိုအပ်ခြင်း
- (ဃ) အစိုးရဌာနအဖွဲ့အစည်းများ၊ အတတ်ပညာရှင်ဆိုင်ရာအဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍစာရင်းစစ်များ၊ ဌာနတွင်းစာရင်းစစ်များ၊ မြို့ပြလူထုအဖွဲ့အစည်းများ ပြည်သူလူထုများအားလုံး၏ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ခြင်း




နိဂုံး

၆၉။ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုများနှင့်အညီ ပြည်သူပြည်သားများပိုင်ဆိုင်သော အရင်းအမြစ်များကို အစိုးရက ပြည်သူများအတွက် ထိရောက်အကျိုးရှိစွာ အသုံးပြုမှုနှင့် ပြည်သူ့ဘဏ္ဍာငွေစီမံခန့်ခွဲမှုအပေါ် ပြည်သူများ၏ မျှော်မှန်းချက်သည် ကြီးမားလျက်ရှိပါသည်။ သို့ပါ၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသည် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေပါ အပ်နှင်းထားသည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် နိုင်ငံအကျိုး၊ ပြည်သူလူထု၏အကျိုးကို ဦးထိပ်ပန်ဆင်ပြီး “ပြည်သူ့အကျိုးစီးပွားကို ကာကွယ်မြှင့်တင်နိုင်သည့် အဖွဲ့အစည်းတစ်ရပ်အဖြစ် ရပ်တည်ရန်” မျှော်မှန်းချက်ထားရှိပြီး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

၂၀၁၈ ခုနှစ်၊ မေလ ၂၃ ရက်
နေပြည်တော်


လက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း မဂ္ဂဇင်း



ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမဂ္ဂဇင်းများ



စာရင်းနှင့်စာရင်းစစ်ခြင်း ၂၀၁၆ ဖုတ်ကမ်း



စာရင်းနှင့်စာရင်းစစ်ခြင်း ၂၀၁၆ မဂ္ဂဇင်း

